

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်ကောင်စီ

၁၉၇၅ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရ-အသုံးဆိုင်ရာဥပဒေ

[၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၅]

ရန်ကုန်မြို့၊ ၁၃၃၆ ခု၊ တပေါင်းလဆန်း ၁၃ ရက်။

(၁၉၇၅ ခု၊ မတ်လ ၂၄ ရက်။)

အောက်ဖော်ပြပါ ဥပဒေကို ထုတ်ပြန်ကြေညာသည်။

နိဒါန်း

၁၉၇၅-၇၆ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ရငွေများကို စည်းကြပ်ကောက်ခံရရှိနိုင်ရန်အတွက် လည်းကောင်း၊ သုံးငွေများကို သုံးစွဲနိုင်ရန် အတွက်လည်းကောင်း၊ ဘဏ္ဍာငွေများလိုအပ်လာလျှင် ရှာဖွေ ဖြည့်တင်းနိုင်ရန် အတွက်လည်းကောင်း ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အပိုင်း ၁

အမည်နှင့်စတင်အာဏာတည်သည့်နေ့ရက်

၁။ (က) ဤဥပဒေကို ၁၉၇၅ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရ-အသုံးဆိုင်ရာဥပဒေဟု ခေါ်တွင် စေရမည်။

(ခ) ပုဒ်မ ၅ မှ ၉ အထိတွင်ပါရှိသောဝင်ငွေခွန်နှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များသည် ၁၉၇၅-၇၆ ခု၊ ဘဏ္ဍာရေးနှစ်နှင့်သက်ဆိုင်သည့် ဝင်ငွေစည်းကြပ်ခြင်း ပြုလုပ်ရမည်ဖြစ်သော ဝင်ငွေစတင်ရရှိဖြစ်ထွန်း ပေါ်ပေါက်သည့် ၁၉၇၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အာဏာတည်သည်ဟု မှတ်ယူရမည်။

(ဂ) ပုဒ်မ ၁၀ တွင်ပါရှိသော ရောင်းဝယ်လုပ်ကိုင်မှုဥပစာခွန်များနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက် များသည် ၁၉၇၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အာဏာတည်ရမည်။

(ဃ) ပုဒ်မ ၁၁ တွင်ပါရှိသော စာပို့ခနှုန်းများနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များသည် ၁၉၇၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အာဏာတည်ရမည်။

(င) ဤဥပဒေပါ ကျန်ပုဒ်မများသည် ၁၉၇၅-၇၆ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ၁၉၇၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အာဏာတည်ရမည်။

အပိုင်း ၂

ဘဏ္ဍာရုံပုံငွေ

အခန်း (၁)

ပြည်ထောင်စု၏ဘဏ္ဍာရုံပုံငွေနှင့်နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများ၏ဘဏ္ဍာရုံပုံငွေ

- ၂။ (က) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် တဝန်းလုံး၏ ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာရုံပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။
- (ခ) နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများ၏ ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန်အတွက် နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများ၏ ဘဏ္ဍာရုံပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။

အခန်း (၂)

သီးသန့်ရင်းနှီးငွေ၊ သို့မဟုတ် လုပ်ကိုင်ဆောင်ရွက်ရန်ငွေ ထုတ်ပေးခြင်း

- ၃။ (က) နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများသည် စီးပွားရေးဆံဆံလုပ်ကိုင်ရန်အတွက် ဝန်ကြီးအဖွဲ့ထံမှ သီးသန့်ရင်းနှီးငွေ၊ သို့မဟုတ် လုပ်ကိုင်ဆောင်ရွက်ရန်ငွေကို တောင်းခံယူနိုင်သည်။
- (ခ) ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေး အဖွဲ့အစည်းများအား သီးသန့်ရင်းနှီးငွေ၊ သို့မဟုတ် လုပ်ကိုင်ဆောင်ရွက်ရန်ငွေကို သင့်လျော်သည့်စည်းကမ်းချက်များ သတ်မှတ်၍ ထုတ်ပေးနိုင်သည်။ ထို့ပြင် ဝန်ကြီးအဖွဲ့သည် အဆိုပါ လုပ်ကိုင်ဆောင်ရွက်ရန် ငွေထုတ်ပေးရန်အတွက် ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်အား တာဝန်ပေးနိုင်သည်။ ယင်းသို့ ထုတ်ပေးသည့် ငွေနှင့်စပ်လျဉ်း၍ သင့်လျော်သည့် စည်းကမ်းချက်များကိုလည်း သတ်မှတ်ပေးနိုင်သည်။

အပိုင်း ၃ ရငွေ

အခန်း (၁)

ရငွေများ

- ၄။ (က) နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများ၏ ရငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် အောက်ပါဇယား (၃)၊ (၄)၊ (၅) နှင့် (၆) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံစည်းကြပ်ကောက်ခံရမည်။
- (ခ) နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများအတွက် ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် မိမိအား စီမံစည်းကြပ်ကောက်ခံရန် တာဝန်ပေးထားသည့် ရငွေများကို စီမံ စည်းကြပ်ကောက်ခံရန် မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လုပ်ပိုင်ခွင့်အပ်နှင်း နိုင်သည်။
- (ဂ) ရငွေများကို စီမံစည်းကြပ်ကောက်ခံရာတွင် ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရငွေအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း (၂)

ဝင်ငွေခွန်

၅။ ဝင်ငွေခွန်ကို ဤဥပဒေ၏ ဇယား (၁) တွင်ဖော်ပြထားသည့်နှုန်းများဖြင့် စည်းကြပ်ရမည်။

၆။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ၊ အခြေခံသက်သာခွင့်ပြုငွေသည် ဝင်ငွေအမျိုးအစားတစ်ခု၏ နှစ်ဆယ် ရာခိုင်နှုန်းနှင့် ညီမျှသော ငွေဖြစ်ရမည်။ သို့ရာတွင် ကုမ္ပဏီဖြစ်လျှင် ယင်းအခြေခံသက်သာခွင့် ကို ခံစား ခွင့်မရှိစေရ။
ထို့ပြင်တနှစ်အတွက် အခြေခံသက်သာခွင့်ပြုငွေ စုစုပေါင်းသည် ငွေကျပ် ခြောက်ထောင် ထက်မပိုစေရ။

၇။ (က) ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ၊ ပုဂ္ဂိုလ်စုမဟုတ်သော အခွန်ထမ်းတစ်ဦး၏ ဇနီးအတွက် သက်သာခွင့်ပြုငွေမှာ ကျပ်နှစ်ထောင်ဖြစ်ရမည်။

(ခ) ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ၊ ပုဂ္ဂိုလ်စုမဟုတ်သော အခွန်ထမ်း၏ သားသမီးများအတွက် သက်သာ ခွင့်ပြုငွေမှာ အောက်ပါအတိုင်း ဖြစ်ရမည်-

(၁) အသက် ငါးနှစ်မကျော်သည့် သားသမီးအတွက် တဦးလျှင် ငွေကျပ် လေးရာစီ၊

(၂) အသက် ငါးနှစ်ကျော်၍ ဆယ်နှစ်မကျော်သည့် သားသမီးအတွက် တဦးလျှင် ငွေကျပ်ငါးရာစီ၊

(၃) အသက်ဆယ်နှစ်ကျော်၍ တစ်ဆယ့်ငါးနှစ်မကျော်သည့် သားသမီးအတွက် တဦးလျှင် ငွေကျပ် ခြောက်ရာစီ၊

(၄) အသက် တစ်ဆယ့်ငါးနှစ်ကျော်သည့် သားသမီးအတွက် တဦးလျှင် ငွေကျပ်ရှစ်ရာစီ။

၈။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ ၊ ပုဒ်မခွဲ (ခ) အရ၊ အခြား သက်သာခွင့်များနှင့် စပ်လျဉ်း၍ သက်သာခွင့်ပြုငွေမှ သက်ဆိုင်ရာ ဝင်ငွေနှစ်အတွင်း အမှန်ပေးသွင်းသည့် ငွေအားလုံးဖြစ်ရမည်။

၉။ ဤအခန်းနှင့် ဤဥပဒေ၏ ဇယား (၁) ပါ စကားရပ်များ၏ အဓိပ္ပါယ်သည် ဝင်ငွေခွန်ဥပဒေတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်စေရမည်။

အခန်း (၃)

ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်

၁၀။ ၁၉၅၆ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန် အက်ဥပဒေသည် ယင်းအက်ဥပဒေ ပုဒ်မ ၃ တွင်

အောက်ပါပြင်ဆင်ချက်များကို ပြုလုပ်ထားဘိသကဲ့သို့ အာဏာတည်စေရမည်-

(က) ပုဒ်မခွဲ (၁) ၏ နောက်၌ အောက်ပါကို ခြွင်းချက်အဖြစ်ထည့်သွင်းရမည်-

“သို့ရာတွင် ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၉၇၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ကာလအတွက်

ပေးဆောင်ရမည့် အခွန်သည် ယင်းကာလအတွက် ကျသင့်သည့် ငှားရမ်းခပေါင်း ကျပ် ၃၀၀ ကျော်လျှင် ယင်းအပေါ်

ပူးတွဲပါရှိသော ဇယားအပိုင်း ၁ ပါ နှုန်းဖြင့် တွက်ချက်ရသော အခွန်ဖြစ်ရမည်။”

(ခ) ပုဒ်မခွဲ (၂) အစား အောက်ပါကို ပုဒ်မခွဲ (၂) အဖြစ် ထည့်သွင်းရမည်-

“(၂) ရောင်းဝယ်လုပ်ကိုင်မှုဥပစာတစ်ခုခု၏ တနှစ်အတွက်ငှားခ ဆိုသည်မှာ ပိုင်ရှင်အား ရောင်းဝယ် လုပ်ကိုင်မှုဥပစာကို

ငှားသူကဖြစ်စေ၊ ယင်းဥပစာကို ငှားသူအား တဆင့်ငှားသူကဖြစ်စေ ယင်း ဥပစာနှင့် စပ်လျဉ်း၍ တနှစ်အတွက်

ပေးရမည့် ငှားရမ်းခငွေကို ဆိုသည်။ အကယ်၍ အကြောင်းတစ်ခုခုကြောင့် ယင်းဥပစာအတွက်

ငါးရမ်းခပေးခြင်းမရှိလျှင် အခြားအလားတူဥပစာများ၏ ငါးရမ်းခနှင့် သက်ဆိုင်ရာ ဥပစာ၏ အခြေအနေကို အခြေပြု၍ ညှိနှိုင်းပြီး သတ်မှတ်သည့် ငါးရမ်းခ ရနိုင်ငွေ ဖြစ်ရမည်။

သို့ရာတွင် နိုင်ငံတော်၏ ကုန်သွယ်ရေးနှင့် စီးပွားရေးသဘော သက်ဝင်သော လုပ်ငန်းကို လုပ်ကိုင်သည့် ကော်ပိုရေးရှင်း စသည့် အဖွဲ့အစည်းများက အသုံးပြုသော ရောင်းဝယ်လုပ်ကိုင်မှုဥပစာနှင့်စပ်လျဉ်း၍ ‘တနှစ်အတွက်ငါးခ’ သည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ပြည်တွင်း အခွန်များဦးစီးဌာနက အမိန့်ကြော်ငြာစာဖြင့် ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်စေရမည်။”

(ဂ) ပုဒ်မခွဲ (၃) ကိုပယ်ဖျက်ရမည်။

အခန်း (၄)

စာပို့ခနှုန်းများ

၁၁။ မြန်မာနိုင်ငံစာပို့တိုက် အက်ဥပဒေအရလည်းကောင်း၊ ၁၉၇၄ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရ-အသုံးဆိုင်ရာ ဥပဒေအရလည်းကောင်း ပြဋ္ဌာန်းထားသည့် စာပို့ခနှုန်းများကို ဇယား (၂)ပါ နှုန်းများ အတိုင်း သတ်မှတ်လိုက်သည်။

အပိုင်း ၄

သုံးငွေများ

၁၂။ (က) နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများ၏ သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် အောက်ပါဇယား (၃)၊ (၄)၊ (၅)နှင့် (၆) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် အသုံးစရိတ်တို့ကို စီမံခန့်ခွဲရမည်။

(ခ) နိုင်ငံတော် အာဏာပိုင်အဖွဲ့အစည်းများအတွက် ပုဒ်မခွဲ (က)ပါ တာဝန်ခံရသည့်ပုဂ္ဂိုလ် အသီးသီး သည် မိမိအား စီမံခန့်ခွဲရန် တာဝန်ပေးထားသည့်အသုံးစရိတ်များကို စီမံခန့်ခွဲရန် မိမိ လက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လုပ်ပိုင်ခွင့် အပ်နှင်းနိုင်သည်။

(ဂ) အသုံးစရိတ်များကို စီမံခန့်ခွဲရာတွင် ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဘဏ္ဍာရေး နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းချက်များ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

အပိုင်း ၅

ငွေချေးယူခြင်း

၁၃။ (က) ၁၉၇၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၁၉၇၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ကျပ်ငွေ၊ နိုင်ငံခြားငွေတို့ဖြင့် ပေါ်ပေါက်မည့် လိုငွေကို ချေးငွေဖြင့်ရှာဖွေဖြည့်တင်း နိုင်ရန်အတွက် ဝန်ကြီး အဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက ဆောင်ရွက်ရန် လုပ်ပိုင်ခွင့် အပ်နှင်းသည်။

(ခ) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးသည် ချေးငွေဖြင့်ရှာဖွေဖြည့်တင်းရာ၌ ပုဒ်မခွဲ (က) တွင် ဖော်ပြသည့် ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်း ဆောင်တာများအတွက် ကျပ်နှစ်ရာငါးဆယ်ကုဋေ ပမာဏထက် မပိုစေရ။

၁၄။ ယခင် ဘဏ္ဍာရေးနှစ်အတွင်းက လိုငွေများ ဖြည့်တင်းရန် အာမခံစာချုပ်များ ရောင်းချခြင်းဖြင့် ရယူခဲ့သည့် ချေးငွေများနှင့်စပ်လျဉ်း၍ အချိန်ကျရောက်သောအခါ ပေးဆပ်ခြင်းကို အာမခံစာချုပ်အသစ် များဖြင့် လဲလှယ်နိုင်သည်။

- ၁၅။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးသည် စီးပွားရေးစီမံကိန်းပါ လုပ်ငန်းစီမံချက်များအတွက်ဖြစ်စေ၊ နိုင်ငံတော်၏ ရ-
သုံးခန့်မှန်းခြေငွေစာရင်းပါ အသုံးစရိတ်အတွက်ဖြစ်စေ၊ နိုင်ငံတော်က တာဝန်ယူသည့် ငွေချေးစာချုပ်များ၊ သို့မဟုတ်
အာမခံစာချုပ်များ ထုတ်ပေးခြင်းဖြင့်လည်းကောင်း၊ အခြားနည်းဖြင့် လည်းကောင်း မည်သူ့ထံမှမဆို ငွေချေးယူနိုင်သည်။
ထိုသို့ချေးငွေရယူသည့်အခါ မိမိသင့်သည် ထင်မြင်သည့် အတိုးနှုန်းများ သတ်မှတ်၍ ပေးနိုင်သည်။ ပြန်ဆပ်ရန်၊
ပြန်ရွေးရန်၊ သို့မဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များကိုလည်း ပြုလုပ်နိုင်သည်။
- ၁၆။ ဝန်ကြီးအဖွဲ့သည် ချေးယူရရှိသည့်ငွေကို နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေး အဖွဲ့အစည်းများသို့
သင့်လျော်သောစည်းကမ်းချက်များသတ်မှတ်၍ ပြန်လည်ထုတ်ချေးနိုင်သည်။
- ၁၇။ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့အစည်းများသည် စီးပွားရေးစီမံကိန်းပါ လုပ်ငန်းစီမံချက်များ
အတွက်ဖြစ်စေ၊ နိုင်ငံတော်၏ ရ-သုံးခန့်မှန်းခြေငွေစာရင်းပါ အသုံးစရိတ်အတွက် ဖြစ်စေ ဝန်ကြီးအဖွဲ့၏
သဘောတူညီချက်ဖြင့် မည်သူ့ထံမှမဆို ငွေချေးယူနိုင်သည်။
- ၁၈။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးသည် ငွေချေးယူသော ကိစ္စများအတွက် နိုင်ငံတော်ကိုယ်စား အာမခံချက်ပေးနိုင်သည်။

(ပုံ)နေဝင်း၊

ဥက္ကဋ္ဌ၊

နိုင်ငံတော်ကောင်စီ၊

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်။

အမိန့်အရ၊

(ပုံ)မြကျော်၊

ညွှန်ကြားရေးမှူးချုပ်၊

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ကောင်စီရုံး။

ရန်ကုန်မြို့၊ ၁၃၃၆ ခု၊ တပေါင်းလဆန်း ၁၃ ရက်။

(၁၉၇၅ ခု၊ မတ်လ ၂၄ ရက်။)

----- Attachment -----

- [ပူးတွဲဖော်ပြသော စာရင်း ၁] 01 ဇယား (၁) ဝင်ငွေခွန်နှုန်းများဇယား
- [ပူးတွဲဖော်ပြသော စာရင်း ၂] 02 ဇယား (၂) မြန်မာနိုင်ငံစာပို့တိုက်အက်ဥပဒေတွင် ထည့်သွင်းရမည့်ဇယား
- [ပူးတွဲဖော်ပြသော စာရင်း ၃] 03 ဇယား (၃) ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီနှင့်ပြည်သူ့ကောင်စီအဆင့်ဆင့်များ၊
ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့နှင့်ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့
- [ပူးတွဲဖော်ပြသော စာရင်း ၄] 04 ဇယား (၄) ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ

[ပူးတွဲဖော်ပြသော စာရင်း ၅] ၀၅ ဇယား (၅) ကော်ပိုရေးရှင်း၊ ကောင်စီ၊ ကော်မတီနှင့်ဘဏ် စသည့်အဖွဲ့အစည်းများ

[ပူးတွဲဖော်ပြသော စာရင်း ၆] ၀၆ ဇယား (၆) စည်ပင်သာယာရေးအဖွဲ့များ

Myanmar Law Information System (MLIS)